

头: လက်ဖက်ရည်ဆိုင်တွင်လက်ဖက်ရည်သောက်ရာတွင်ရေနှေးကြမ်းကို ~ အဖြစ်ပေးသည်။ 在茶馆喝奶茶, 可以免费再喝些清茶。 / လိုရင်းကိုပြောပါ။ ~ တွေပြောမနေနဲ့။ 少说废话, 你就直接讲什么意思吧!

အပိုဆောင် က၊ <a-po hsaun> 多带些备用
အပိုဆောင်း က၊ <a-po hsaun> 外加, 额外: ငွေ၂၀ ~ ပေးတယ်။ 额外补贴二十元。

အပိုတန်ဖိုး န၊ <a-po tan bo> 剩余价值
အပိုနေ န၊ <a-po nei> 持戒日的后一天
အပိုပစ္စည်း န၊ <a-po pyit si> ①配件, 零件; 备用品 ②【化】副产品

အပိုလက်ကျန် န၊ <a-po let kyan> 顺差, 出超
အပိုသုံးပစ္စည်း န၊ <a-po dhon: pyit si> 非必需品
အပိုအကဲ န၊ <a-po a-ke> 超过, 过头
အပိုအကြံ န၊ <a-po a-kyo> 绰绰有余的数量, 绰有余裕的东西: ~ ဆောင်ထားရမယ်။ 一定要多带些去。 / ~ ပြောထားမှတန်ကာကျမယ်။ 说的时候要打宽一些才合适。

အပိုအသာ န၊ <a-po a-hsa> 多余的东西
အပိုအဆောင်း န၊ <a-po a-hsaun> 外加的, 额外的
အပိုအမို န၊ <a-po a-mo> 多余的东西, 富余
အပိုအမြတ်တော်ခွန် န၊ <a-po a-myat taw gun> 附加所得税

အပိုအလိုမရှိ I က၊ <a-po a-lo m-shi> 不多不少, 恰到好处: ~ ကွက်တိပဲ။ 恰到好处。 II က၊ <a-po a-lo m-shi> 恰到好处, 恰如其份: ~ ပြော၏။ 话说得恰到好处。

အပိုအလုပ် န၊ <a-po a-lout> ①多余的事 ②份外的工作
အပိုအလွန် န၊ <a-po a-lun> 超出, 过头
အပိုအလျှံ န၊ <a-po a-hsan> 多余, 剩余, 富余; 余额, 超额量

အပိုအသံ န၊ <a-po a-tha> 超额量
အပိုး န၊ <a-po> ①(加固扁担、木板用的)竹片, 木板 ②背(东西) ③求爱, 求婚

အပိုးကျိုး က၊ <a-po: kyo> 有规矩, 老实: ဒီကလေးဟာသိပ် ~ တာပဲ။ 这孩子真规矩。

အပိုးသေ က၊ <a-po: thei> 有规矩, 老实: အိမ်အလုပ်မှာလည်းအင်မတန် ~ သည်။ (他)干家务活很有规矩。

အပိုးသတ် က၊ <a-po: that> 装正经; 脸色一变(变得正经严肃)

အပိုးအပန်း န၊ <a-po: a-pan> 求爱, 求婚, 追求(异性)
အပံ့ န၊ <a-pan> 帮助, 支援

အပံ့မှီ က၊ <a-pan' hmi> = အပမ့်
အပံ့အထောက် န၊ <a-pan' a-htaut> 接济, 补助

အပုံ I န၊ <a-pon> 成堆的东西 II က၊ <a-pon> 很,

非常, 很多, 极多: ခရီးက ~ လှမ်းသေးတယ်ကွဲ့။ 路程还很远呢!

အပုံကြီး I န၊ <a-pon gyi> 一大堆, 很多: ကျွန်တော်တို့စာကြည့်တိုက်မှာဝတ္ထုစာအုပ်တွေ ~ ပဲ။ 我们的图书馆有很多小说。 II က၊ <a-pon gyi> 非常, 很: ~ နာသည်။ 很痛。

အပုံအယ် က၊ <a-pon a-yin> (古)极多

အပေါက် န၊ <a-paut> ①洞; 裂口, 裂缝; 口儿 ②门路, 途径: ~ ကောင်းနို့က်ဘို့ပဲသိတဲ့အကောင် 光知道投机的人 ③(俚)(非常令人不满的)口气, 态度: ဒီအရောင်းစာရေးမ ~ သိပ်ဆိုးတာပဲ။ 这女售货员态度太坏了。 ④投掷: ဘေးနဲ့ ~ ကောင်းတဲ့လူ 投飞刀很准的人 ⑤(植物)生长: ဒီအပင်က ~ မြန်သည်။ 这一棵树长得快。

အပေါက်ကျံ က၊ <a-paut kyun> 陷进窟窿

အပေါက်ဆိုး I က၊ <a-paut hso> 言谈粗鲁, 态度恶劣 II န၊ <a-paut hso> 粗鲁的话: ငါတော်ငါတော်တောက် ~ ကိုမသုံးအပ်ပေ။ 不该讲些生硬粗鲁的话。

အပေါက်ဆိုးမှုတ် က၊ <a-paut hso: hmout> 没好气地说, 恶语伤人: ငါ့သဘောကုလုအေးမောင်က ~ လိုက်၏။ 埃貌没好气地说: “我爱怎么样就怎么样!”

အပေါက်တည့် က၊ <a-paut te> 对劲, 如意, 顺利: ကနေ့ဘာဖြစ်မှန်းမသိဘူး: တာလုပ်လုပ်အပေါက်မတည့်ဘူး။ 今天不知怎的, 干什么也不顺利。 / ~ အောင်မပြောဘူး။ 尽说些不如意的活。

အပေါက်ရှာ က၊ <a-paut sha> 找借口, 找机会, 找碴儿

အပေါက်ဝ န၊ <a-paut wa> 进出口, 洞口
အပေါက်အကြား န၊ <a-paut a-kye> 空隙, 泄露: သတင်း ~ 泄漏消息

အပေါက်အစ န၊ <a-paut a-sa> ①机会, 途径, 门路: ဘယ်သူနှင့်စကားစမြည်ပြောရမည်နည်းဟု ~ ရှာလျက်ရှိ၏။ 我正在考虑应该找谁谈。 ②(找)碴儿, (挑)毛病: သူတပါးကိုအနိုင်ကျင့်ရန် ~ ရှာနေသည်။ 正在找碴欺负人。

အပေါက်အစများ က၊ <a-paut a-sa' mya> 搬弄是非, 口舌多, 话多: ဒီအမျိုးသမီးတကယ် ~ တာပဲ။ 这女人很爱搬弄是非。

အပေါက်အစက် န၊ <a-paut a-set> 点, 滴; 斑点; 污点

အပေါက်အစပ်တည့် က၊ <a-paut a-sat te> 顺利, 顺当: ကနေ့အလုပ်လုပ်ရတာအပေါက်အစပ်မတည့်ဘူး။ 今天工作起来不顺当。

အပေါက်အဆက် န၊ <a-paut a-hset> 长相, 体形

အပေါက်အပြဲ န၊ <a-paut a-pye> 伤口, 破口, 裂口

အပေါက်အရောက် န၊ <a-paut a-yaut> 到: နယ်ကို ~ များတယ်။ 到地方去的次数很多。

အပေါက်အလမ်း န၊ <a-paut a-lan> 途径, 机会